

ဓမ္မခန္ဓာ (၆၉) ပရမတ္ထသစ္စာ (အလ်-ဟာက်ကာတ်ဟ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၈)၊ သုတ်ဒေသနာ (၅၂)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၁}

၁။	ပရမတ္ထသစ္စာ-	الْحَاقَّةُ ﴿١﴾
၂။	ပရမတ္ထသစ္စာသည် မည်သည်နည်း-	مَا الْحَاقَّةُ ﴿٢﴾
၃။ ☆၆၉:၅၁	ပရမတ္ထသစ္စာသည် မည်သည် ဖြစ်ကြောင်း သင့်အား မည်သည်က မျှော်မြင်စေနိုင်သနည်း။ [☆]	وَمَا أَدْرَاكَ مَا الْحَاقَّةُ ﴿٣﴾
၄။	သမု-တ်နှင့် အာဒိတို့သည် ကပ်ကြီးဆိုက်မည်ကို ငြင်းဆန်ခဲ့၏။	كَذَّبَتْ ثَمُودُ وَعَادٌ بِالْقَارِعَةِ ﴿٤﴾
၅။	သမု-တ်များ၊ သူတို့သည် စံချိန်ချိုး ^{၁၁၈} ပျက်စီးတိမ်ကောရလေပြီ။	فَأَمَّا ثَمُودُ فَأَهْلَكُوا بِالنَّارِ الْعَسَاسِ ﴿٥﴾
၆။	အာဒိတို့မှာမူ- သူတို့သည် ဒေါသထန်သော ဖျက်ဆီးသည့် မုန်တိုင်းအားဖြင့် ပျက်စီးတိမ်ကောခဲ့ရ၏။	وَأَمَّا عَادٌ فَأَهْلَكُوا بِرِيحٍ صَرْصَرٍ عَاتِيَةٍ ﴿٦﴾
၇။	၎င်းအား သူတို့အပေါ်သို့ ခုနစ်ညနှင့် ရှစ်ရက်တိုင် အဆက်မပြတ် တိုက်ခိုက်စေခဲ့၏။ သို့ဖြစ်၍ သင်သည် ထိုလူမျိုးတို့၏ ပြုလဲနေမှုကို မြင်တွေ့ခဲ့ရလျှင် စွန့်ပလွံပင် ပင်စည်များ ဖရိုဖရဲ ဖြစ်ကဲ့သို့ ဖြစ်နေလတ္တံ့။	سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍ وَثَمَانِيَةَ أَيَّامٍ حُسُومًا فَتَرَى الْقَوْمَ فِيهَا صَرْعَى كَأَنَّهُمْ أُعِجَازٌ نَخْلٍ خَاوِيَةٍ ﴿٧﴾
၈။	သူတို့မှ အစအနကိုပင် သင် တွေ့မိသလော။	فَهَلْ تَرَى لَهُمْ مَن بَاقِيَةٍ ﴿٨﴾
၉။ ☆၁၁:၅၂	ထို့ပြင် အလှည့်ရောက်လာသော ဖာရိုး၊ သူမတိုင်မီ သူများနှင့် အပြစ်သင့်မြို့သားများသည် [☆] မိစ္ဆာမှု၌ ရှိခဲ့ကြ၏။	وَجَاءَ فِرْعَوْنُ وَمَنْ قَبْلَهُ وَالْمُؤْتَفِكَاتُ بِالْخَاطِيَةِ ﴿٩﴾

(၁၀၇၅) သမု-တ် လူမျိုးတို့သည် ငလျင်ကြီး လှုပ်၍ ပျက်စီးတိမ်ကောခဲ့ကြောင်းကို ၇:၇၈ တွင် ဖော်ပြထားပေသည်။ သူတို့၏ ပျက်စီးခြင်းကို ဤ နေရာ၌ တွာဂီးယတ်ဟ် ဟု သုံးထားပေရာ- ၎င်းသည် တွဂါဟ် စံချိန်သတ်မှတ်ချက်ကို ဖောက်ဖျက်သည်။ စည်းဖျက်သည် ဟု အဓိပ္ပါယ်ကို ပေးပေသည်။ ထို့ကြောင့် သူတို့၏ ပျက်စီးမှုမှာ သူတို့မတိုင်မီ မျိုးဆက်များ ပျက်စီးခြင်းထက် ပိုမို၍ စံချိန်တင်နိုင်ခဲ့ပေသည်။ တနည်းအားဖြင့် ရှေးမှ မှတ်တမ်းစံချိန်များကို ချိုးဖျက်နိုင်ခဲ့ပေသည်။

၁၀။	<p>فَعَصُوا رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخَذَةً رَابِيَةً ﴿١٠﴾</p> <p>သူတို့သည် ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များအား အာခံကြ၏။ သို့ဖြစ်၍ သူတို့အား အရှိန်ပြင်းသော ဖမ်းဆီးခြင်းဖြင့် ဖမ်းဆီးသုတ်ငင်လိုက်၏။</p>
၁၁။	<p>إِنَّا لَمَّا طَعَى الْمَاءَ حَمَلْنَاكُمْ فِي الْجَارِيَةِ ﴿١١﴾</p> <p>သင်္ဘောကန်ပင် ရေသည် စံချိန်ချိုးလာသော အခါ၊ ငါသည် သင်တို့အား စီးမြောစေရာ၌ တင်ဆောင်ခဲ့သည်မှာ-</p>
၁၂။	<p>لِنَجْعَلَهَا لَكُمْ تَذْكِرَةً وَتَعِيهَا أُنْثَىٰ وَاعِيَةً ﴿١٢﴾</p> <p>သင်တို့အတွက် သတိရနေစေရန် ဖြစ်၏။ နားရှိသူများ မှတ်သားလိုက မှတ်သားနိုင်ရာ၏။</p>
၁၃။	<p>فَإِذَا نُفِخَ فِي الصُّورِ نَفْخَةٌ وَاحِدَةٌ ﴿١٣﴾</p> <p>သို့ဖြင့် သဏ္ဍာန်တို့အား တစ်ကြိမ်တစ်ခါ အသက်သွင်းခြင်းဖြင့် အသက်သွင်းသောအခါ။</p>
၁၄။	<p>وَحَمَلَتِ الْأَرْضُ وَالْجِبَالُ فَدُكَّتَا دَكَّةً وَاحِدَةً ﴿١٤﴾</p> <p>မြေကမ္ဘာနှင့် တောင်တန်းတို့အား သယ်ဆောင်လျက် တစ်ကြိမ်တစ်ခါ ချေမှုခြင်းဖြင့် ချေမှုပစ်သောအခါ။</p>
၁၅။	<p>فَيَوْمَئِذٍ وَقَعَتِ الْوَاقِعَةُ ﴿١٥﴾</p> <p>ထိုနေ့ကာလ၌ အဖြစ်အပျက်ကြီး ဖြစ်ပျက်ရလတ္တံ့။</p>
၁၆။	<p>وَانشَقَّتِ السَّمَاءُ فَهِيَ يَوْمَئِذٍ وَاهِيَةٌ ﴿١٦﴾</p> <p>ကောင်းကင်ယံသည် ကြေမှုလျက်၊ ထိုနေ့ကာလ၌ ၎င်းသည် ကြွပ်ဆတ်နေလတ္တံ့။</p>
၁၇။	<p>وَالْمَلَكُ عَلَىٰ أَرْجَائِهَا وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍ ثَمَانِيَةٌ ﴿١٧﴾</p> <p>နိမတ်ဆောင်တို့သည် ၎င်း၏ ပတ်လည်၌ ရှိ၍၊ ထိုနေ့ကာလ၌ သူတို့၏ အပေါ်မှ ကံကြမ္မာရှင်၏ ထပ်ဆင့်ကွပ်ကဲခြင်း* နံပါတ်ရှစ်ကို ထမ်းရွက်ကြလတ္တံ့။^{၁၀၇၆}</p>
၁၈။	<p>يَوْمَئِذٍ تُعْرَضُونَ لَا تَخْفَىٰ مِنْكُمْ خَافِيَةٌ ﴿١٨﴾</p> <p>ထိုနေ့ကာလ၌ အသင့်ရောက်ရှိရလတ္တံ့၊ သင်တို့အနက် ပုံးဖိထားနိုင်သော ပုံးဖိထားနိုင်ရာဟု မရှိချေ။</p>
၁၉။	<p>فَأَمَّا مَنْ أُوْتِيَ كِتَابَهُ بِيَمِينِهِ فَيَقُولُ هَٰؤُلَاءِ أَفْرُؤُوا كِتَابِيَةَ ﴿١٩﴾</p> <p>သူ၏ မှတ်တမ်းအား သူ၏ လက်ျာလက်သို့ ပေးခံရအံ့။ သူက ပြောမည်မှာ “ကျွန်ုပ်စာအုပ်အား ဖတ်ကြည့်လော့-</p>
၂၀။	<p>إِنِّي ظَنَنْتُ أَنِّي مُلَاقٍ حِسَابِيَةَ ﴿٢٠﴾</p> <p>-ကျွန်ုပ်သည် ဧကန်ပင် ကျွန်ုပ်၏ စာရင်းကို ခင်းကျင်းခံရမည်ဟု ကျွန်ုပ် ယူဆခဲ့၏။”ဟု ဖြစ်၏။</p>

(၁၀၇၆) နိမိတ်ဆောင် မလကု (မလာအီကာဟ်) ဆိုသည်မှာ လူသားစင်စစ် ပညာရှင်များကို ခေါ်ကြောင်း ၂:၃၀ တွင် ရှင်းပြပြီးဖြစ်သည်။ ထိုထက် ပို၍ သူတို့အားလုံးကို မြေမှပင် ဖြစ်တည်စေခြင်း ဖြစ်ကြောင်း ၃:၇၁ တွင် အတိအကျ ဆိုထားပေးသည်။ ဤသုတ်တော်သည် သုတ်တော် ၁၆ ပါ မိုးကောင်းကင် ကြေမှုပျက်စီးသွားသောအခါ၊ နံပတ် ရှစ်ခုမြောက်သည် ရှိနေမည်ဟု ဆိုပေးသည်။ ဆိုလိုသည်မှာ မိုးကောင်းကင်ကို စဉ်ဆက် မပြတ်သော (အာရိဗီဂဏန်းအားဖြင့် ခုနစ်ဆက်မြောက်) အရာ ဟု ဆိုထားသဖြင့်- ဤနေရာ၌ ရှစ်ခုမြောက်ဟု သုံးထားခြင်း ဖြစ်ပေသည်။ တနည်းအားဖြင့် လူသားပညာရှင်များသည် ဤကမ္ဘာဂြိုဟ် ပျက်စီးသွားသော အခါ အခြားသော ကမ္ဘာဂြိုဟ်တစ်ခုတွင် လူသားများ နေထိုင်နိုင်ရန် ပြုလုပ် စီမံနိုင်မည်ဟု ပြောဆိုထားခြင်းပင် ဖြစ်ပေသည်။ ၎င်းကို ၁၄:၄၈ နှင့် ၁၅:၁၅ တို့တွင်လည်း အတိအကျ ဆိုထားပေးသည်။ ဤသုတ်တော်မှ ပြောဆိုသော ထို မလာအီကာဟ်တို့သည် နံပတ်ရှစ်အား ထမ်းရွက်ကြမည် ဆိုခြင်းမှာ ထိုဂြိုဟ်ကမ္ဘာကြီးအား ထမ်းထားရခြင်း မဟုတ်ချေ။ ထိုဂြိုဟ်ကမ္ဘာပေါ်မှ တာဝန်များကို ထမ်းဆောင်ခြင်းကိုသာ ဆိုလိုပေသည်။

၂၀။	فَهُوَ فِي عِيشَةٍ رَاضِيَةٍ ﴿٢٠﴾ သို့ဖြင့် သူသည် ကြေနပ်နှစ်သစ်သော ဘဝဖြင့် ဖြစ်စေ၍။
၂၁။	فِي جَنَّةٍ عَالِيَةٍ ﴿٢١﴾ မြင့်မြတ်သော ဥယျာဉ်တို့၌။
၂၂။	فُطُوفُهَا دَانِيَةٌ ﴿٢٢﴾ အလှမ်းမှီသော သစ်သီးစုံများဖြင့်-
၂၄။	كُلُوا وَاشْرَبُوا هَنِيئًا بِمَا أَسْلَفْتُمْ فِي الْأَيَّامِ الْخَالِيَةِ ﴿٢٤﴾ သင်တို့၏ အတိတ် နေ့ကာလများမှာ ပြန်ပေးခြင်းအတွက် စိတ်ချမ်းမြေ့စွာ စားစေ သောက်စေ၏။
၂၅။	وَأَمَّا مَنْ أُوْتِيَ كِتَابَهُ بِشِمَالِهِ فَيَقُولُ يَا لَيْتَنِي لَمْ أُوتَ كِتَابِيهٗ ﴿٢٥﴾ သူ၏ မှတ်တမ်းအား သူ၏ လက်ဝဲလက်သို့ ပေးခံရအံ့၊ သူက ပြောမည်မှာ “ကျွန်ုပ်များနယ်၊ စာအုပ်ကို အပေးမခံရပါလား။
၂၆။	وَلَمْ أَدْرِ مَا حِسَابِيهٗ ﴿٢٦﴾ ကျွန်ုပ်၏ စာရင်း မည်သို့ ဖြစ်မည်ကို မမျှော်လင့်တတ်ပြီတကား။-
၂၇။	يَا لَيْتَهَا كَانَتِ الْقَاضِيَةَ ﴿٢٧﴾ အလိုနယ်- အပြီးတိုင် သေခဲ့ရလျှင် ကောင်းလေစွ။
၂၈။	مَا أَغْنَىٰ عَنِّي مَالِيهٗ ﴿٢٨﴾ ကျွန်ုပ်၏ ပြည့်စုံမှုသည် အထောက်မမှီခဲ့ပြီ။
၂၉။	هَلْكَ عَنِّي سُلْطَانِيهٗ ﴿٢٩﴾ ကျွန်ုပ်၏ တန်ခိုးအာဏာသည် ဖယ်ခွာသွားလေပြီ။”ဟု ဖြစ်၏။
၃၀။	خُدُوهُ فَعُلُوهُ ﴿٣٠﴾ “သူ့အား ဖမ်းဆီး ချုပ်နှောင်လော့-
၃၁။	ثُمَّ الْجَحِيمِ صَلُّوهُ ﴿٣١﴾ ထို့နောက် ငရဲဘုံအား လောင်ကျွမ်းစေလော့-
၃၂။	ثُمَّ فِي سِلْسِلَةٍ ذَرْعُهَا سَبْعُونَ ذِرَاعًا فَاسْلُكُوهُ ﴿٣٢﴾ သူ့အား အတောင် ခုနစ်ဆယ် ရှည်သော သံကြိုးထဲ၌ ရစ်နှောင်ချည်ငင်လော့။ ^{၁၀၇၇}
၃၃။	إِنَّهُ كَانَ لَا يُؤْمِنُ بِاللَّهِ الْعَظِيمِ ﴿٣٣﴾

(၁၀၇၇) အတောင်ခုနစ်ဆယ် ရှည်သော သံကြိုး ဆိုသည်မှာ လူသားတို့၏ ယေဘုယျ သက်တမ်းကို ဆိုလိုခြင်း ဖြစ်သည်။ လူသားတို့၏ ယေဘုယျ သက်တမ်းမှာ အသက် ၇၀ ဖြစ်ပေသည်။ မကောင်းသော သူ၏ မကောင်းမှု ကျင့်ကြံခြင်းမှာ သူ့သက်တမ်းအလျှောက် ဖြစ်ပေသည်။ အသက် တစ်နှစ်ကို သံကြိုး တစ်တောင်ဖြင့် ကိုယ်စားပြုဖြစ်သော်လည်း ထိုသံကြိုးဖြင့် ရစ်နှောင်ချည်ငင်လော့ ဆိုသည်မှာ ကောင်းမှုလုပ်သော နှစ်များတွင် ထိုအရစ်များ ကျော်သွားခြင်း သဘောကို ဆောင်ပေသည်။

	သူသည် အလွန် ကြီးကျယ်တော်မူသော ပရမတ်ဘုရားရှင်အား မယုံကြည်ခဲ့ချေ။
၃၄။	وَلَا يَخْضُ عَلَى طَعَامِ الْمَسْكِينِ ﴿٣٤﴾ သူသည် သူဆင်းရဲတို့အား ကျွေးမွေးရန်လည်း မတိုက်တွန်းခဲ့ချေ။
၃၅။	فَلَيْسَ لَهُ الْيَوْمَ هَاهُنَا حَمِيمٌ ﴿٣٥﴾ သို့ဖြစ်၍ သူ့အတွက် ဤနေ့ကာလ၌ မိတ်ဆွေကောင်း မရှိတော့ချေ။
၃၆။	وَلَا طَعَامَ إِلَّا مِنْ غَسْلِينِ ﴿٣٦﴾ သူ့အတွက် အပုပ်အသိုးမှ အပ ကျွေးမွေးခံခြင်း မရှိချေ။
၃၇။	لَا يَأْكُلُهُ إِلَّا الْخَاطِئُونَ ﴿٣٧﴾ ၎င်းကို အပြစ်ကောင်တို့မှအပ စားသုံးခြင်း မရှိချေ။
၃၈။	فَلَا أَفْسِمُ بِمَا تُبْصِرُونَ ﴿٣٨﴾ ငါ တိုင်တည် ကျိန်ဆိုသည်မှာ- သင်တို့ မြင်တွေ့ရသည်များ-
၃၉။	وَمَا لَا تُبْصِرُونَ ﴿٣٩﴾ သင်တို့ မမြင်တွေ့ရသည်များ ဖြစ်၍-
၄၀။	إِنَّهُ لَقَوْلِ رَسُولٍ كَرِيمٍ ﴿٤٠﴾ ဤသည် ကျက်သရေရှိသော ဉာဏ်စဉ်တော်ဆောင်၏ နှုတ်ထွက်ဖြစ်၏။
၄၁။	وَمَا هُوَ بِقَوْلِ شَاعِرٍ قَلِيلًا مَّا تُوْمِنُونَ ﴿٤١﴾ ယင်းသည် ကဗျာဆရာ၏ စကားမဟုတ်၊ သို့သော် အနည်းငယ်မျှကိုသာ သင်တို့ ယုံကြည်ကြကုန်၏။
၄၂။	وَلَا بِقَوْلِ كَاهِنٍ قَلِيلًا مَّا تَذْكُرُونَ ﴿٤٢﴾ ဗေဒင်ဆရာ၏ စကားမဟုတ်၊ သို့သော် အနည်းငယ်မျှကိုသာ သင်တို့ သတိရကြကုန်၏။
၄၃။	تَنْزِيلٌ مِّن رَّبِّ الْعَالَمِينَ ﴿٤٣﴾ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၄၄။	وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ الْأَقَاوِيلِ ﴿٤٤﴾ အကယ်၍ သူသည် ငါအရှင်၏ ပြောဆိုခြင်းမှ လှည့်စားပြောဆိုခဲ့လျှင်-
၄၅။ *၃၉:၆၇	لَأَخَذْنَا مِنْهُ بِالْيَمِينِ ﴿٤٥﴾ ငါသည် သူ၏ ဩဇာကို* သုတ်ငင်လျက်-
၄၆။	ثُمَّ لَقَطَعْنَا مِنْهُ الْوَتِينَ ﴿٤٦﴾ သူ၏ နှလုံးသွေးကြောကို ဖြတ်တောက်လေလတ္တံ့။ ^{၁၀၇၈}

(၁၀၇၈) ကိုယ်တော်မူဟမ္မဒ်သည် သဗ္ဗညုဉာဏ်တော်၏ ဖော်ပြချက် ပရမတ်ဘုရားရှင်အား တိုက်ရိုက် ဆိုက်ရောက် သိရှိခွင့် မရခဲ့လျှင် ကျမ်းမြတ်ကုရ် အံတည်းဟူသော ဒေသနာအား ဤကဲ့သို့ မားမားမတ်မတ်ကြေငြာနိုင်မည် မဟုတ်ချေ။ ကျမ်းမြတ်ကုရ်အံအား ကြေငြာသောကြောင့် ကိုယ်တော်သည် ဖော်ပြနိုင်စွမ်း မရှိလောက်သော ခုက္ခပေးခြင်း အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပေသည်။ အနိုင်ကျင့်ခံရခြင်း၊ အရူးဟု စွပ်စွဲခံရခြင်း၊ ဇာတိမြေမှ ထွက်ပြေးရ

၄၇။	<p style="text-align: right;">﴿فَمَا مِنْكُمْ مِنْ أَحَدٍ عَنْهُ حَاجِزِينَ﴾</p> <p>သင်တို့အနက် မည်သူ တစ်ယောက်မျှ ငါ့အား ဆွဲငင်ထားနိုင်မည် မဟုတ်ချေ။</p>
၄၈။	<p style="text-align: right;">﴿وَإِنَّهُ لَتَذَكَّرٌ لِّلْمُتَّقِينَ﴾</p> <p>ကေနပ်ပင် ဤသည် စည်းစောင့်သူများအတွက် သတိပေးတရားတော် ဖြစ်၏။</p>
၄၉။	<p style="text-align: right;">﴿وَإِنَّا لَنَعْلَمُ أَنَّ مِنْكُمْ مُّكَذِّبِينَ﴾</p> <p>ကေနပ်ပင် သင်တို့အနက် ငြင်းဆန်သူများ ရှိသည်ကို ငါ ကောင်းစွာ သိနေတော်မူ၏။</p>
၅၀။	<p style="text-align: right;">﴿وَإِنَّهُ لَحَسْرَةٌ عَلَى الْكَافِرِينَ﴾</p> <p>ကုရ်အံ ကေနပ်ပင် ၎င်းသည် ဖုံးကွယ်သူတို့အဘို့ ပူဆွေးရစရာ ဖြစ်၏။</p>
၅၁။	<p style="text-align: right;">﴿وَإِنَّهُ لَحَقُّ الْيَقِينِ﴾</p> <p>ကုရ်အံ ကေနပ်ပင် ၎င်းသည် ပရမတ္ထသစ္စာ ဖြစ်၏။^{၁၀၇}</p>
၅၂။	<p style="text-align: right;">﴿فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ﴾</p> <p>သို့ဖြစ်၍၊ ကြီးကျယ်လှစွာသော ကံကြမ္မာရှင်၏ ဂုဏ်တော်အား ဦးထိပ်ထားလော့။</p>

ခြင်း၊ နောက်ဆုံးတွင် ဥပါယ်တမည်ဖြင့် စည်းရုံးခံရခြင်းများကို ခံခဲ့ရပေသည်။ အကယ်၍ ကိုယ်တော်သည် သဗ္ဗညုဉာဏ် အစစ်မဟုတ်ဘဲ လုပ်ကြံ ဖန်တီးကာ လူသားတို့အား လှည့်စားခဲ့လျှင် နှလုံးရောဂါဖြစ်၍ သေဆုံးသွားနိုင်ဘွယ်ရှိပေသည်။ သို့သော် ကိုယ်တော် ကိုယ်တိုင် တရားစစ် တရား မှန်ကို ကိုယ်တိုင် ဆိုက်ရောက်သိရှိခွင့်ရခဲ့ကြောင်း ဤသုတ်တော်က ဖော်ပြလျက် ရှိနေပေသည်။

သမ္မာကျမ်းစာ၏ တရားဟောရာကျမ်း ၁၈:၁၈ တွင် မောရှေကဲ့သို့ ပရောဖက်တစ်ပါး ပွင့်ဦးမည်ဟု ပြောထား၍၊ ၁၈:၂၀ တွင် “ငါမမှာထားဘဲ ငါ့ အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။” ဟု အတိအကျ ဆိုထားပေသည်။ ရှင်မသဲ ဂူး၁၉ တွင် “ကောင်းသော အသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ် လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။” ဟု မိစ္ဆာပရောဖက်တို့ အကြောင်းကို ဟောထားပေရာ- ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခြင်း မခံရသော ကိုယ်တော် မဟာမ္မဒ်သည် ပရောဖက် အစစ်အမှန်ဖြစ်ကြောင်းကို သက်သေတည်လျက် ရှိပေသည်။

(၁၀၇၉) ကျမ်းမြတ်ကုရ်အံသည် သစ္စာတရားကို ပြသော- ပရမတ္ထမှန်ကန်သည့် လမ်းစဉ် ဖြစ်ကြောင်း ဤသုတ်တော်က တိတိကျကျ အာမခံထား ပေသည်။ လူသားဘဝ တည်ဆောက်မှု လမ်းစဉ်အား သွန်သင်သည့် ကမ္ဘာပေါ်ရှိ ကျမ်းများအားလုံးတွင် ကျမ်းမြတ်ကုရ်အံမှအပ အခြားသော အာမခံချက် ပေးနိုင်သည့် ကျမ်းဟူ၍ မရှိပေ။